

ENGLISH	TRANSLITERATION (TARGET LANGUAGE)
What is your given name?	min yeh na meh ga ba leh? (မင်းရဲ့ နာမည်က ဘာလဲ?)
What is his name?	tho na meh ga ba leh? (သူ့နာမည်က ဘာလဲ?)
Please write down his name.	jey zo pyoo bee tho na meh yey pay ba (ကျေးဇူးပြုပြီး သူ့နာမည် ရေးပေးပါ)
Show us the leader.	gawn sawn go pya ba (ခေါင်းဆောင်ကို ပြပါ)
How many men and women live in this community?	dee yah kwek ma yawk ja neh mayn ma beh nit yawk ney ja leh? (ဒီရပ်ကွက်မှာ ယောက်ျား နဲ့ မိန်းမ ဘယ်နှစ်ယောက် နေကြလဲ?)
How many children live here?	Kha ley mya beh nit yawk ney leh? (ကလေးများ ဘယ်နှစ်ယောက် နေလဲ?)
Are there schools here for the children?	dee ma Kha ley dwey a twek jawn mya shee lar? (ဒီမှာ ကလေးတွေအတွက် ကျောင်းများ ရှိလား?)
Is there enough potable water for the people?	dee ma tawk yey a lon a lawk shee yeh lar? (ဒီမှာ သောက်ရေ အလုံအလောက် ရှိရဲ့လား?)
Is there a water well?	ho ma yey dwin lar? (ဟိုမှာ ရေတွင်းလား?)
Is there a public fountain?	ho ma yey pan lar? (ဟိုမှာ ရေပန်းလား?)
Are there any medics here?	dee ma sey mo mya shee lar? (ဒီမှာ ဆေးမှူးများ ရှိလား?)
What is your family name?	min yeh mee tha so na meh ga ba leh?

	(မင်းရဲ့ မိသားစု နာမည်က ဘာလဲ?)
Are there any engineers?	sek pyin sa ya mya shee lar? (စက်ပြင်ဆရာများ ရှိလား?)
Are there any teachers?	jawn sa ya mya shee lar? (ကျောင်းဆရာများ ရှိလား?)
Are there empty buildings here?	dee ma a sawk a on a look mya shee lar? (ဒီမှာ အဆောက်အဦး အလွတ်များ ရှိလား?)
Is there a local police force?	dey tha Khan pa layt in aar so shee lar? (ဒေသခံ ပုလိပ်အင်အားစု ရှိလား?)
Who is responsible for public safety here?	beh tho ha yah kwek lon chon yey go taa won yo ma leh? (ဘယ်သူဟာ ရပ်ကွက် လုံခြုံရေးကို တာဝန်ယူ မလဲ?)
Whose responsibility is fire protection?	mee lawn mo taa see yey go beh tho taa won yo ma leh? (မီးလောင်မှုတားဆီးရေး ကို ဘယ်သူတာဝန် ယူမလဲ?)
Do you have fire fighting equipment?	min do ma mee tah pyit see mya shee lar? (မင်းတို့မှာ မီးသတ်ပစ္စည်းများ ရှိလား?)
Do you have a fire engine?	min do ma mee tah kar shee lar? (မင်းတို့မှာ မီးသတ်ကား ရှိလား?)
Who do you call in case of an accident?	min do a tee a Khaayt phyt Kheh yin beh tho go Khaw ma leh? (မင်းတို့ အထိအခိုက် ဖြစ်ခဲ့ရင် ဘယ်သူ့ကို ခေါ်မလဲ?)
Are there operational emergency vehicles here?	dee hma a yey paw tho na pyoo kar mya shee lar? (ဒီမှာ အရေးပေါ် သူနာပြု ကားများ ရှိလား?)
What is your nationality?	min yeh lo meyo ga ba leh? (မင်းရဲ့ လူမျိုးက ဘာလဲ?)
How many telephones do you have in the area?	dee aree ya ma teleefon mya shee lar? (ဒီ ဧရိယာမှာ တယ်လီဖုန်းများ ရှိလား?)
How many homes have telephones here?	dee naa ga beh nit ayn ma teleefon mya shee leh?

	(ဒီနားက ဘယ်နှစ်အိမ်မှာ တယ်လီဖုန်း များရှိလဲ?)
Is there a functioning police station?	taa won ja pa layt ta na shee lar? (တာဝန်ကျ ပုလိပ်ဌာန ရှိလား?)
How many personnel are still on the job?	a loyt loyt teh a mo tan beh nit yawk shee leh? (အလုပ်လုပ်တဲ့ အမှုထမ်း ဘယ်နှစ်ယောက် ရှိလဲ?)
What's the means of communication?	sek thweh yey so da ba leh? (ဆက်သွယ်ရေး ဆိုတာ ဘာလဲ?)
Can the police station function normally without U.S. assistance?	a may ree kan ma pa beh pa layt ta na taa won go than sawn naayn ma lar? (အမေရိကန် မပါဘဲ ပုလိပ်ဌာန တာဝန်ကို ထမ်းဆောင် နိုင်မလား?)
Can U.S. forces depend on the local police to perform their duties as needed?	dey tha Khan pa layt a paw hmee bee lo a yin a may ree kan tah ga taa won tan sawn naayn ma lar? (ဒေသခံ ပုလိပ် အပေါ်မှီပြီး လိုအပ်ရင် အမေရိကန်တပ်က တာဝန်ထမ်းဆောင် နိုင်မလား?)
How many vehicles are available?	maw taw yin beh lawk shee leh? (မော်တော်ယာဉ် ဘယ်လောက် ရှိလဲ?)
What is the telephone number?	teleefon nan bah ga ba leh? (တယ်လီဖုန်း နံပါတ်က ဘာလဲ?)
Do you use radio communications?	min do ray dee yo sek thweh yey go a thon pyoo lar? (မင်းတို့ ရေဒီယို ဆက်သွယ်ရေး ကို အသုံးပြုလား?)
What country were you born in?	min beh naayn naan hma mwey leh? (မင်း ဘယ်နိုင်ငံမှာ မွေးလဲ?)
How old are you?	a thek beh lawk shee bee leh? (အသက်ဘယ်လောက် ရှိပြီလဲ?)
Do you have an identity card?	min ma mah pon tin kah pyaa shee lar? (မင်းမှာ မှတ်ပုံတင် ကပ်ပြားရှိလား?)
Show me your identification.	min yeh mat pon tin kah pyaa go pya ba (မင်းရဲ့ မှတ်ပုံတင်ကပ်ပြား ကိုပြပါ)

How many people live in this area?

dee aree ya ma lo beh lawk ney ja leh?

(ဒီဧရိယာ မှာ လူဘယ်လောက် နေကြလဲ?)

Who is the leader of this community?

dee yah kwek yeh gawn sawn ga beh tho leh?

(ဒီရပ်ကွက်ရဲ့ ခေါင်းဆောင်က ဘယ်သူလဲ?)